



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး

Office of the Securities and Exchange Commission of Myanmar

အရင်းအနှီးဈေးကွက်သတင်းလွှာ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ အထိ

အတွဲ ၁၊ အမှတ် ၁၊ ဇူလိုင် ၂၀၂၂

www.secm.gov.mm

အကြောင်းအရာ	စာမျက်နှာ	ရှောင်းမလား...ဝယ်မလား...ရှယ်ယာနှင့်ဘွန်းများ???
နိုင်ငံတကာဆက်ဆံရေး	၂	<p>အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများက လုပ်ငန်းတိုးချဲ့ရန် အရင်းအနှီး မြှင့်တင်လိုသည့်အခါ အများပြည်သူသို့ ထုတ်ဝေရောင်းချသည့် ကုမ္ပဏီ၏ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းကို ရှယ်ယာ(Share) ဟုခေါ်ပါသည်။</p> <p>ရောင်းချသူက ဝယ်ယူသူသို့ သတ်မှတ်ကာလစေ့ပေါက် ငွေပြန်အမ်းရန် ကတိပြု ထုတ်ဝေရောင်းချသော ကြွေးမြီသက်သေခံလက်မှတ်ကို ငွေချေးစာချုပ် (Bond) ဟု ခေါ်ပါသည်။</p> <p>ကုမ္ပဏီများသည် ဘွန်းများကိုလည်း ထုတ်ဝေရောင်းချနိုင်သည်။ ကုမ္ပဏီများက ထုတ်ဝေရောင်းချသော ဘွန်းများကို ကော်ပိုရိတ်ငွေချေးစာချုပ် (Corporate Bond) ဟု ခေါ်ပါသည်။</p> <p>နိုင်ငံအသီးသီးရှိ အစိုးရများက နိုင်ငံ၏အသုံးစရိတ်အတွက် လိုအပ်သော ငွေကို ဖြည့်ဆည်းရန် နှင့် ပြည်သူများအတွက် ယုံကြည်စိတ်ချရသော ငွေကြေးလည်ပတ်မှုကို အထောက်အကူပြုရန် ရည်ရွယ်၍ အများပြည်သူသို့ သတ်မှတ်အတိုးနှုန်း နှင့် ကာလအပိုင်းအခြားဖြင့် ထုတ်ဝေရောင်းချသော ဘွန်းများကို အစိုးရငွေတိုက်စာချုပ်များ နှင့် ငွေတိုက်လက်မှတ်များ (Government Treasury Bonds & Treasury Bills)ဟု ခေါ်ပါသည်။</p> <p>၁၉၈၉ ခုနှစ်တွင် ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးပြီးနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အစိုးရကိုယ်စား သုံးနှစ် နှင့် ငါးနှစ်သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်များကို ၁၉၉၃ ခုနှစ်တွင် နိုင်ငံ၏ ဘဏ္ဍာရန်ပုံငွေကို ဖြည့်ဆည်းရန် ထုတ်ဝေရောင်းချခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏အရင်းအနှီးဈေးကွက်ကို စတင်မိတ်ဆက်ခဲ့ပါသည်။</p> <p>ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(Securities and Exchange Commission -SEC) သည် ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ(၂၀၁၃) ပုဒ်မ၈(က)အရ ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange-YSX)အား တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော စတော့ဈေးကွက် (Stock Market) ကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။</p> <p>ငွေပိုငွေလျှံရှိသူများအနေဖြင့် အာမခံချက်ရှိသော အစိုးရငွေတိုက်စာချုပ်များနှင့် YSX ၌ စာရင်းဝင်ထားသော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ ၇ ခု၏ ရှယ်ယာများကို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ၆ ခု မှတဆင့် ရောင်းဝယ်ခြင်းဖြင့် ငွေဖြစ်လွယ်ပြီး လုံခြုံစိတ်ချရသော ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ။</p>
(၃၆)ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်အကြီးအကဲများ အစည်းအဝေးတက်ရောက်		
အာဆီယံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ပူးတွဲ အလှည့်ကျ သဘာပတိ အဖြစ်ဆောင်ရွက်		
ပြည်တွင်းသတင်း	၂	
ကော်မရှင်အစည်းအဝေးများ		
(၈)ကြိမ်မြောက် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ		
ကော်မရှင်ရုံးဆွေးနွေးပွဲများ		
ကော်မရှင်ရုံး၏လုပ်ငန်းဆောင်ရွက်ချက်များ	၃	
လုပ်ငန်းဆောင်ရွက်ချက်များ		
အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း		
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ချက်များ		
ဈေးကွက်ဆိုင်ရာအချက်အလက်များ	၄-၆	
ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှု		
နိုင်ငံခြားသားအစုရှယ်ယာရောင်းဝယ်မှုများ		
စာရင်းဝင်ကုမ္ပဏီများ၏အစုရှယ်ယာရောင်းဝယ်မှုများ		
အစိုးရငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်မှုများ		
ဈေးကွက်တွင်ပါဝင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှု		
အိမ်နီးချင်းနိုင်ငံများ၏ အရင်းအနှီးဈေးကွက် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ	၇	
ထိုင်းနိုင်ငံစတော့အိတ်ချိန်းသည် ADDX တွင် ရှယ်ယာများ ထည့်ဝင်		
၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် Sovereign Bonds ထုတ်ဝေမည်		

နိုင်ငံတကာဆက်ဆံရေး

(၃၆)ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း

အာဆီယံ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီ၏ ပူးတွဲ အလှည့်ကျ သဘာပတိ အဖြစ်ဆောင်ရွက် အာဆီယံအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ၏ ပူးတွဲအလှည့်ကျ သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့်တွဲဖက်၍ မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး မှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ မှ ၂၀၂၂ ခုနှစ် ဇွန်လ အထိ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းကော်မတီ အစည်းအဝေးကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံက ဦးဆောင်ကျင်းပ ခဲ့ပါ သည်။



၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ကျင်းပသည့် (၃၆) ကြိမ်မြောက်အစည်းအဝေးသို့ ကော်မရှင်အတွင်းရေးမှူး၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း တက်ရောက်ခဲ့ပါသည်။

ပြည်တွင်းသတင်း

ကော်မရှင်အစည်းအဝေးများ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ ဇွန်လ အထိ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အစည်းအဝေး (၅) ကြိမ် ကျင်းပခဲ့ပါသည်။



(၈)ကြိမ်မြောက် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၁၉) ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး၊ ငွေတိုက်ဦးစီး ဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ၏ (၈)ကြိမ်မြောက် အစည်းအဝေးအား (၁၆-၂-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကော်မရှင်ရုံးဆွေးနွေးပွဲများ

ရန်ကုန်စတော့အိတ်ချိန်း (YSX)	အပတ်စဉ်
ကော်မရှင်ရုံးစီမံခန့်ခွဲရေးကော်မတီ	လစဉ်
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီများ	လစဉ်
အသိအမှတ်ပြုလက်မှတ်ရသင်တန်းကျောင်းများ	လစဉ်
ဌာနတွင်း ဆန္ဒထုတ်ဖော်ပွဲ	လစဉ်

ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ

လုပ်ငန်းဆောင်ရွက်ချက်များ

- ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းစစ်ဆေးခြင်းအား (၂) ကြိမ် ပြုလုပ်ခြင်း၊
- သတင်းပို့အဖွဲ့အစည်းများဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်းနှင့် SC(၂) ခု သို့ ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊
- ရန်ကုန်စတော့အိတ်ချိန်းမှ ဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိအမြင် မျှဝေရန် အွန်လိုင်းသင်တန်းတွင် ဆွေးနွေး ပို့ချခြင်း၊
- MIOD ၏ (၆) ကြိမ်မြောက် ဒါရိုက်တာ အသိအမှတ်ပြုလက်မှတ်ရ သင်တန်းတွင် အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးပို့ချခြင်း၊
- အစိုးရ ငွေချေးသက်သေခံလက်မှတ်များကို ဆင့်ပွားဈေးကွက်၌ ရောင်းဝယ်မှုအခြေအနေအား SECM Website တွင် လစဉ် ထုတ်လွှင့်လျှက်ရှိခြင်း။

အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း

ရန်ကုန်စတော့အိတ်ချိန်း၌ ဒုတိယဈေးကွက် တည်ထောင်ခွင့် ပြုခြင်း အမိန့်ကြော်ငြာစာ

စာရင်းဝင်ကုမ္ပဏီများတိုးတက်လာစေရေး အထောက်အကူပြုရန်၊ စာရင်းဝင်ဆိုင်ရာစံသတ်မှတ်ချက်များ ပြည့်မီရန် လိုအပ်နေသော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများအတွက် ဈေးကွက်တစ်ခုဖန်တီးပေးရန်၊ ရှယ်ယာခေါ်ယူဆောင်ရွက်သင့်သည့် နိုင်ငံပိုင်လုပ်ငန်းများကို ဖော်ထုတ်ပြီး စာရင်းဝင်အကြိုဈေးကွက်မှတစ်ဆင့် စာရင်းဝင်ကုမ္ပဏီများ ဖြစ်လာစေရေးဆောင်ရွက်ရန်၊ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရင်းဝင်အကြိုဈေးကွက်မှတစ်ဆင့် အရင်းအနှီးများ ရှာဖွေဆောင်းနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အကြိုဈေးကွက် အမည်ဖြင့် ဒုတိယဈေးကွက် တည်ထောင်ခွင့်ပြုခြင်းဆိုင်ရာ ၁-၂၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂) အား ကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

SC ကိုယ်စားလှယ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ရန် ကြေညာချက်

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ရန် ကြေညာချက်အမှတ် (၁/၂၀၂၂) အား ထုတ်ပြန်ကြေညာခဲ့ပါသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သည့် အောက်ပါသင်တန်းများသို့ ဝန်ထမ်း (၂၇) ဦး အား တက်ရောက်စေခဲ့ပါသည်-


- စာရေးဝန်ထမ်းအခြေခံသင်တန်း၊ အမှတ်စဉ်(၂၀၀)
- အရာထမ်းငယ်အခြေခံသင်တန်း၊ အမှတ်စဉ် (၁၂၀)၊
- အရာထမ်းအခြေခံသင်တန်း၊ အမှတ်စဉ် (၂၁၄)၊
- အလယ်အလတ်ဆင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာသင်တန်း၊ အမှတ်စဉ်(၆)၊
- အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၈)။

အောက်ဖော်ပြပါ ပြည်တွင်းပြည်ပ အွန်လိုင်း ဆွေးနွေးပွဲ၊ သင်တန်းများသို့ ဝန်ထမ်းများတက်ရောက်စေခဲ့ပါသည်-


- UK-ASEAN Sustainability Leadership in Infrastructure
- Funding Asia’s Transition to a Green Economy Facilitating Sustainable transformation trough targeted investment webinar
- Proposed date and time for the PIFS training Program on fin-tech and Digital assets
- Sustainable Finance for Sustainable Project, Sustainable Banking and Finance Network (SBFN) Global Meeting Webinar
- Promoting Local Currency Sustainable Finance in ASEAN+3 Webinar
- ASEAN Taxonomy for Sustainable Finance Stakeholder Roundtables
- 48th Asian Impact Webinar: Recent Technological Advances in ASEAN+3 Financial Market Infrastructure
- What is really means to be a Director
- The MIOD Leadership Series: Organization Leadership Culture
- 6th Director Certification Program
- Finance For Director
- Board / Company secretary Program
- Understanding AML/CFT in the Securities Market

ဈေးကွက်ဆိုင်ရာအချက်အလက်များ

ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှုအခြေအနေ
(၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ)




နိုင်ငံခြားသားအစုရှယ်ယာရောင်းဝယ်မှုများ
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ ဇွန်လ ထိ)



စာရင်းဝင်ကုမ္ပဏီများ၏အစုရှယ်ယာရောင်းဝယ်မှုများ


စာရင်းဝင်ကုမ္ပဏီ(၇)ခု၏ အရောင်းအဝယ်ဖြစ်မြောက်မှုအခြေအနေ
(၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ)



အစိုးရငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်မှုများ


**ဆင့်ပွားဈေးကွက်တွင်အစိုးရငွေတိုက်စာချုပ်များရောင်းဝယ်မှုအခြေအနေ
(၂၀၂၂ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ)**

(ကျပ်သန်း)




**ဆင့်ပွားဈေးကွက်တွင်အစိုးရငွေတိုက်လက်မှတ်များရောင်းဝယ်မှုအခြေအနေ
(၂၀၂၂ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ)**

(ကျပ်သန်း)



ဈေးကွက်တွင်ပါဝင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှု

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအစီရင်ခံစာတင်ပြမှု အခြေအနေ (၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ)



❖ ASEAN+3 Asian Bond Market Initiatives ABMI နည်းပညာအကူအညီအဆင့်(၅)အရ ဆင့်ပွားဈေးကွက် ဌာနအစိုးရငွေတိုက်စာချုပ်များ ရောင်းဝယ်ရာတွင် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများမှ လိုက်နာဆောင်ရွက် ရမည့်လုပ်ငန်းစဉ်သတ်မှတ်ချက်များ ထုတ်ပြန်နိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အစည်း အဝေး (၃)ကြိမ် ကျင်းပခဲ့ပါသည်။

❖ ဆင့်ပွားဈေးကွက်၌ အစိုးရငွေတိုက်စာချုပ်များ ရောင်းဝယ်ရာ တွင် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (SC) များမှ ရင်းနှီး မြှုပ်နှံသူများသို့ထုတ်ပေးမည့်အသိအမှတ်ပြုလွှာပုံစံ သတ်မှတ် နိုင်ရေးအတွက် SECM နှင့် SC များမှ ကိုယ်စားလှယ်များ ပါဝင်သည့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခဲ့ပြီး အစည်းအဝေး (၂) ကြိမ် ကျင်းပခဲ့ပါသည်။

❖ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်၊ ရန်ကုန်စတော့အိတ်ချိန်း နှင့် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီတို့သည် ရောင်းဝယ်မှု ပိုမို ချောမွေ့စေရန်နှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ များ ကိုယ်တိုင်ရောင်းဝယ်မှုကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် အရောင်းအဝယ်သွက်လက်သည့်ဈေးကွက် ဖြစ်ပေါ်လာ စေရန် ရည်ရွယ်၍ Liquidity Provider အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါသည်။

ကိုရေ...နောင်ရေး
စိတ်အေးရအောင်
စုဆောင်းထားတဲ့ငွေပိုလေး
ဘာလုပ်ရင်ကောင်းမလဲဟင်!

မိန်းမရယ် ဆုံးရှုံးနိုင်ခြေလည်း
မရှိ၊ လုံခြုံစိတ်ချ ခိုင်မာမှုရှိတဲ့
အစိုးရငွေတိုက်စာချုပ်
ဝယ်ရမှာပေါ့ကွ!



အိမ်နီးချင်းနိုင်ငံများ၏ အရင်းအနှီးဈေးကွက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ

ထိုင်းနိုင်ငံစတော့အိတ်ချိန်း (SET) သည် ADDX တွင် ရှယ်ယာများထည့်ဝင်

SET သည် ICHX Tech Ltd မှတစ်ဆင့် ADDX ကုမ္ပဏီတွင် ရှယ်ယာများ ထည့်ဝင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားကြောင်းနှင့် ယင်းကုမ္ပဏီသည် စင်္ကာပူနိုင်ငံ၏ Monetary Authority (MAS)မှ လိုင်စင်ရကုမ္ပဏီတစ်ခုဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် အကြီးဆုံးသောရှယ်ယာဈေးကွက်ကို ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း၊ ယင်းသို့ ရင်းနှီးမြှုပ်နှံခြင်းသည် ထိုင်းနိုင်ငံအရင်း အနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ တိုးလာစေရန်နှင့် ပြည်တွင်းတွင် အိတ်ဂျစ်တယ်နည်းပညာအခြေခံသည့် ရန်ပုံငွေဈေးကွက် (Asset Market) ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ကြောင်း SET ၏ ဥက္ကဋ္ဌ Pakorn Peetathawatchai က ပြောကြားထားသည်။

ICHX ၏ Pre-Series B funding round တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် SET သည် ADDX ၌ လက်ရှိ ရှယ်ယာဝင်များဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုဟိုး(လ်)ဒင်း ကုမ္ပဏီစင်္ကာပူ အိတ်ချိန်း(SGX) နှင့် Temasek ၏ ရုံးခွဲ ဖြစ်သော Heliconia Capital Management Pte Ltd; တို့နှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတကာအဆင့် ဦးဆောင်မှုနှင့်အတူ အတွေ့အကြုံများရရှိပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတစ်ရပ်အဖြစ် လေ့လာသင်ယူရန် ရည်ရွယ်၍ ထိုင်းအိတ်ဂျစ်တယ် အိတ်ချိန်း (TDX) အား ယခုနှစ်၏ တတိယသုံးလပတ်တွင် လုပ်ငန်းလည်ပတ်မှုများစတင်ရန် မျှော်မှန်းဖော်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

၎င်း၏ အဆိုအရ ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းပါတနာများနှင့် ပူးပေါင်းလုပ်ဆောင်မည့် စီးပွားရေး လုပ်ငန်းများ တိုးတက်စေရေး ပိုမိုတွန်းအားပေးခြင်းဖြင့် ဈေးကွက်တွင် ပါဝင်သူများအား ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ပေးခြင်းသည် SET အနေဖြင့်

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် Sovereign Bonds ထုတ်ဝေမည်

ကမ္ဘောဒီးယား ငွေချေးသက်သေခံလက်မှတ်ဈေးကွက် အမျိုးသားအဆင့်ညီလာခံတွင် စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Aun Pornmoniroth က ယခုနှစ်အတွင်း Sovereign Bonds ထုတ်ဝေရောင်းချမည် ဖြစ်ကြောင်း ၁၆-၅-၂၀၂၂ ရက်နေ့ထုတ် The Phnom Penh Post အွန်လိုင်း သတင်းစာတွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

၎င်း၏အဆိုအရ ထုတ်ဝေမည့် အစိုးရငွေတိုက်စာချုပ်များသည် အမျိုးသားအဆင့် လူမှုဖူလုံရေးရန်ပုံငွေ၊ ပင်စင်ရန်ပုံငွေ၊ အာမခံကုမ္ပဏီများနှင့် ဘဏ်များကဲ့သို့သော အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများအတွက် ငွေရေးကြေးရေး စာချုပ်စာတမ်း အသစ်တစ်ခုအဖြစ် ဝန်ဆောင်မှုပေးရန် ဖြစ်ကြောင်းနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရငွေတိုက်စာချုပ်များသည် ကမ္ဘောဒီးယား စတော့အိတ်ချိန်းတွင် လူကြိုက်များမည်ဟု မျှော်လင့်ကြောင်း၊ နိုင်ငံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စာရင်းဝင်ကုမ္ပဏီများ၏ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ် ခြင်းနှင့် ငွေရေးကြေးရေး အကဲဖြတ်ဆန်းစစ်ခြင်းတို့အတွက် အရေးပါသည့် စံနှုန်းတစ်ရပ်အဖြစ် ပံ့ပိုးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကိုးကား- <https://www.phnompenhpost.com>
.....
အိတ်ဂျစ်တယ်ခေတ်တွင် စီးပွားရေးဈေးကွက် ကျယ်ပြန့်စေရေးအပြင် ဈေးကွက်၌ ပါဝင်ဆောင်ရွက်သူများအတွက်ပါ ကူညီနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကိုးကား- <https://www.bangkokpost.com/business/2316638/set-takes-stake-in-digital-investment-platform-addx>
.....

ဤသတင်းလွှာတွင်ပါရှိသော အကြောင်းအရာများကို အသိပညာမျှဝေပေးခြင်းအတွက်သာ ရည်ရွယ် ဖော်ပြအပ်ပါသည်။